




MYANMAR GARMENT MANUFACTURERS ASSOCIATION NEWSLETTER

**ကိုဗစ် - ၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိကန့်သတ်
စောင့်ကြည့်ထားသည့်အမခံအလုပ်သမားများနှင့်ကိုယ်ဝန်ဆောင်မခင်
များအား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ရာခိုင်နှုန်းလာရောက်ထုတ်ယူရန်
အသိပေးနှိုးဆော်ခြင်း**



လူမှုဖူလုံရေးအဖွဲ့မှစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ကာလအတွင်းကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူအမခံ
အလုပ်သမားများနှင့် အာမခံအလုပ်သမားကိုယ်ဝန်ဆောင်မခင်များအားမကျန်းမာမှုဆေးခွင့်အဖြစ်သတ်မှတ်ကာထည့်ဝင်ကြေး
လစာ၏ ၆၀ရာခိုင်နှုန်းအားငွေကြေးအကျိုးခံစားခွင့်အဖြစ်ထုတ်ပေးရန်အတွက်ညွှန်ကြားချက်ထုတ်ပြန်၍စိစစ်ခွင့်ပြု
ပေးလျက်ရှိကြောင်းကို ၁ ရက်နေ့နှင့်၃ရက်နေ့ထုတ်ကြေးမိုသတင်းစာတွင်ထည့်သွင်းဖော်ပြထားပါသည်။

**‘ကိုဗစ်ကာလနှင့်ကာလအလွန်တွင်စက်ရုံအလုပ်
ရုံများ၏လုပ်ငန်းခွင်အခြေအနေတိုးတက်
အဆင်ပြေစေရန်လက်တွဲပူးပေါင်းဆောင်ရွက်
ခြင်း’ဆွေးနွေးပွဲစကားဝိုင်းပြုလုပ်ခဲ့ခြင်း**



**‘ဥရောပသမဂ္ဂ(EU)မြန်မာရန်ပုံငွေအစီအစဉ်မှ
ကျပ် ၁ ဘီလီယံကျော်အား ၁၂,၉၀၀ကျော်
အထည်ချုပ်လုပ်သားများထံသို့ငွေကြေးပံ့ပိုးပေးမှု**

**‘၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလအထိ KGစာရင်းများ
ရှင်းလင်းရန် အကြောင်းကြားခြင်း**

**‘အသင်း၏ဝန်ဆောင်မှုနှုန်းထားများလျှော့ချခြင်း
သတ်မှတ်ကာလကို တိုးမြှင့်ခြင်းနှင့် MGMA
ONLINE SYSTEM ရှိ INFORMATION များအား
UPDATE လုပ်ကြပါရန် အကြောင်းကြားခြင်း**

ခေါင်းစဉ်များ

စာမျက်နှာ

ကိုဗစ် - ၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိကန့်သတ်စောင့်ကြည့်ထားသည့် အာမခံအလုပ်သမားများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းလာရောက်ထုတ်ယူရန် အသိပေးနှိုးဆော်ခြင်း	၂
ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်မှ ကျပ် ၁ ဘီလီယံကျော်အား ၁၂,၉၀၀ ကျော် အထည်ချုပ်လုပ်သားများထံသို့ ငွေကြေးပံ့ပိုးပေးမှု	၄
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) ဖွဲ့စည်းခြင်း	၈
'Tune in Tuesday' အင်တာဗျူးအား ဒေါ်ခိုင်ခိုင်နွယ်မှပြန်လည်ဖြေကြားခြင်း	၈
COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်	၉
Myanmar Tradenet Member ဝင်ခြင်းနှင့် သက်တမ်းတိုးလျှောက်ထားခြင်းများကိုသတ်မှတ်ကာလအတွင်းယာယီသက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း	၁၁
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ KG စာရင်းများရှင်းလင်းရန် အကြောင်းကြားခြင်း	၁၃
အသင်း၏ဝန်ဆောင်မှုနှုန်းထားများ လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခြင်းနှင့် MGMA Online System ရှိ Information များအား update လုပ်ကြပါရန် အကြောင်းကြားခြင်း	၁၅
Industrial Engineering (IE) နည်းပညာ သင်တန်းပြုလုပ်ပေးခဲ့ခြင်း	၁၇
‘ကိုဗစ်ကာလနှင့် ကာလအလွန်တွင် စက်ရုံအလုပ်ရုံများ၏လုပ်ငန်းခွင်အခြေအနေတိုးတက်အဆင်ပြေစေရန်လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း’ဆွေးနွေးပွဲစကားပိုင်း ပြုလုပ်ခဲ့ခြင်း	၁၈
မြန်ကူပရောဂျက်မှ MGMA သို့ နှာခေါင်းစည်း လှူဒါန်းခဲ့ခြင်း	၁၉

**ကိုဗစ် - ၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိကန့်သတ်
စောင့်ကြည့်ထားသည့် အာမခံအလုပ်သမားများနှင့်ကိုယ်ဝန်ဆောင်မိခင်
များအား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းလာရောက်ထုတ်ယူရန်
အသိပေးနှိုးဆော်ခြင်း**

လူမှုဖူလုံရေးအဖွဲ့မှစက်ရုံ၊အလုပ်ရုံ၊အလုပ်ဌာနများတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ကုသနိုင်ရန် အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်နေစဉ်ကာလအတွင်း ကိုဗစ်-၁၉ကာလအတွင်းကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ အာမခံအလုပ်သမားများနှင့် အာမခံအလုပ်သမားကိုယ်ဝန်ဆောင်မိခင်များအား မကျန်းမာမှုဆေးခွင့် အဖြစ်သတ်မှတ်ကာထည့်ဝင်ကြေးလစာ၏ ၆၀ ရာခိုင်နှုန်းအား ငွေကြေးအကျိုးခံစားခွင့်အဖြစ်ထုတ်ပေး ရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်းကို ၁ ရက်နေ့နှင့် ၃ ရက်နေ့ထုတ်ကြေးမုံသတင်းစာတွင်ထည့်သွင်းဖော်ပြထားပါသည်။ ၂၀၂၀ ပြည့်နှစ်၊ မေ ၂၈ ရက်နေ့ထိ စာရင်းများအရကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ အာမခံအလုပ်သမား ၉၁၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၅၉၈၅ ဦး ရှိသည့်အနက် ကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ ၂၁၂ ဦးအား ငွေကြေးအကျိုးခံစားခွင့်များပေးအပ်ခဲ့ပါသည်။ အဆိုပါငွေကြေးအကျိုးခံစားခွင့်များကို သက်ဆိုင်ရာမှ ထုတ်ပေးသော ကန့်သတ်စောင့်ကြည့်ရက်ပြည့်ပြီးကြောင်း ထောက်ခံချက်၊ လူမှုဖူလုံရေးဆေးခန်းများမှ ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် နှင့် အတူသက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ ဆက် သွယ်၍ထုတ်ယူနိုင်ကြောင်းဖော်ပြထားပါသည်။

(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

ကိုဗစ် -၁၉ ကာလအတွင်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများရှိ

ကန့်သတ်စောင့်ကြည့်ထားသည့် အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်း လာရောက်ထုတ်ယူရန်အသိပေးနှိုးဆော်

နေပြည်တော် ဇွန် ၁

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ကုသနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ၊ လမ်းညွှန်ချက်များနှင့် အညီ ဆောင်ရွက်လျက်ရှိရာ လူမှုဖူလုံရေးအဖွဲ့သည် ကိုဗစ်-၁၉ ကာလအတွင်းကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ အာမခံအလုပ်သမားများအား အသွားအလာကန့်သတ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း ကန့်သတ်စောင့်ကြည့်ကာလကို မကျန်းမာမှုဆေးခွင့်အဖြစ် သတ်မှတ်၍လည်းကောင်း၊ အာမခံအလုပ်သမားကိုယ်ဝန်ဆောင်မိခင်များအား တစ် ကြိမ်လျှင် ရှစ်ပတ်မှ အများဆုံး ၂၆ ပတ်အထိ မကျန်းမာမှု ဆေးခွင့်အဖြစ်သတ်မှတ်ပေးကာ ထည့်ဝင်ကြေးလစာ၏ ၆၀ ရာခိုင်နှုန်းအား ငွေကြေးအကျိုးခံစားခွင့်အဖြစ် ထုတ်ပေးရန်အတွက် ညွှန်ကြားချက်ထုတ်ပြန်၍ စိစစ်ခွင့်ပြု ပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် မေ ၂၈ ရက်အထိ စာရင်းများအရ

ကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ အာမခံအလုပ်သမား ၉၁၂ ဦးနှင့်ကိုယ်ဝန်ဆောင်မိခင် ၅၉၈၅ ဦးရှိသည့်အနက် ကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ ၂၁၂ ဦးအား ငွေကြေး အကျိုးခံစားခွင့်ငွေကျပ် ၉၉၀၁၆၃၁ ကျပ်နှင့် ကိုယ်ဝန်ဆောင် မိခင် ၅၆ ဦးအား ငွေကျပ် ၆၄၆၃၉၅၀ တို့ကို ခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ မကျန်းမာမှု ဆေးခွင့်ခံစားနေသောကန့်သတ်စောင့်ကြည့်ပြုလုပ်ထားသူ အာမခံအလုပ်သမားများနှင့် ကိုယ်ဝန်ဆောင်မိခင်များသည် မကျန်းမာမှုအကျိုးခံစားခွင့် ၆၀ ရာခိုင်နှုန်းကို ထုတ်ယူ နိုင်ရန်အတွက် သက်ဆိုင်ရာမှ ထုတ်ပေးသော ကန့်သတ် စောင့်ကြည့်ရက်ပြည့်ပြီးကြောင်း ထောက်ခံချက်၊ လူမှုဖူလုံရေး ဆေးခန်းများမှ ထုတ်ပေးသော ဆေးသက်သေခံလက်မှတ် နှင့်အတူ သက်ဆိုင်ရာမြို့နယ် လူမှုဖူလုံရေးရုံးများသို့ ဆက်သွယ်၍ ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ယူနိုင် ရန် အသိပေးကြေညာထားကြောင်း သိရသည်။

သတင်းစဉ်

ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ်မှ ကျပ် ၁ ဘီလီယံကျော်အား ၁၂,၉၀၀ ကျော် အထည်ချုပ်လုပ်သားများထံသို့ ငွေကြေးပံ့ပိုးပေးမှု

ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများအတွက် ဥရောပသမဂ္ဂ (EU) မြန်ကူရန်ပုံငွေအစီအစဉ် မှ ယူရို ၅ သန်းအား ငွေကြေးကူညီထောက်ပံ့မှုပေးလျက်ရှိပါသည်။ မေလ ၁ ရက်နေ့မှ စတင်၍ ‘မြန်ကူ’ ၏ ပဏမခြေလှမ်းအဖြစ် တိုးပွားလာသည့်လက်ခံသူဦးရေအပေါ် ငွေကြေးပံ့ပိုးမှုများပြုလုပ်နေပြီး ဇွန်လ ၂ ရက်နေ့အထိ ၁၂,၉၁၃ ဦးစီ နှင့် မြန်မာကျပ်ငွေပေါင်း ၁ ဘီလီယံကျော်အား ပေးအပ်ခဲ့ပြီဖြစ်ပါသည်။ ငွေကြေးလက်ခံ ရရှိသူများတွင် ရန်ကုန်၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးစက်ရုံအလုပ်သမား ၁၀,၀၀၀ ကျော်ပါဝင်ပါသည်။ (Crd – SMART Textile & Garments)

(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

ဥရောပသမဂ္ဂ (EU) မြန်မာ့ရန်ပုံငွေအစီအစဉ်မှ ကျပ် ၁၂,၉၀၀ ကျော် အထည်ချုပ်လုပ်သားများထံသို့ ငွေကြေးပံ့ပိုးပေးမှု

ကမ္ဘာ့အနှံ့ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသော အထည်ချုပ်အလုပ်သမားများသည် ဥရောပသမဂ္ဂ အရေးပေါ်ရန်ပုံငွေဖြစ်သည့် မြန်ကူ (Myan Ku) မှ တဆင့် ယူရို ၅သန်း(မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ) အား ငွေကြေးကူညီထောက်ပံ့မှု ရရှိလျက်ရှိသည်။

မေလ ၁ရက်နေ့မှ စတင်၍ “မြန်ကူ” ပဏာမခြေလှမ်းအဖြစ် တိုးပွားလာသည့်လက်ခံသူဦးရေ အပေါ် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့တွင် ၁၂,၉၁၃ ဦးစီ နှင့် မြန်မာကျပ်ငွေပေါင်း ၁,၀၄၁,၀၀၀,၀၀၀ ကျပ်အား ပံ့ပိုးပေးခဲ့ပြီ ဖြစ်သည်။ ငွေကြေးပံ့ပိုးမှု လက်ခံ ရရှိသူများတွင် ရန်ကုန်၊ ပုသိမ်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းဒေသကြီး နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးစက်ရုံအလုပ်သမား ၁၁,၀၀၀ ကျော် ပါဝင်သည်။

“ဒီလိုအချိန်ကာလအတွင်းမှာ၊ ကျွန်မစက်ရုံကလည်း ပိတ်ထားပြီး ကျွန်မမှာလည်း ဝင်ငွေမရှိပါဘူး။ အဲဒီအတွက် ကျွန်မ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပေမယ့် အဲဒါက ကျွန်မ မိသားစုလိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒီလိုအချိန်အတောအတွင်းမှာ၊ ဒီ မြန်ကူ ထောက်ပံ့မှုက ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်” ဟု မအိန္ဒြာထက် က ပြောပြခဲ့သည်။

အခုလက်ရှိတွင် မြန်ကူ ဖုန်းအော်ပရေတာ အဖွဲ့မှ မြန်မာနိုင်ငံအနှံ့အပြားမှ ထောင်သောင်းချီသော အလုပ်သမားများထံမှ ဖုန်းခေါ်ဆိုမှုများနှင့် လျှောက်လွှာများကို အပတ်တိုင်း ကိုင်တွယ် လုပ်ဆောင်နေသည်။ အလုပ်သမားအများစုမှာ ရန်ကုန်တွင်နေထိုင်ကြသော်လည်း မန္တလေးမြို့ နှင့် မကွေးတိုင်းဒေသကြီးရှိ ရာပေါင်းများစွာသော အလုပ်သမားများ၊ ပုသိမ်မြို့နှင့် အနီးတဝိုက်ရှိ အလုပ်သမားပေါင်း သုံးထောင်ကျော်မှလည်းငွေကြေးထောက်ပံ့မှုများ ရရှိခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် အခြားသော မိမိတို့နေရပ်သို့ပြန်သွားကြသည့် အလုပ်သမားများ သည်လည်း အရေးပေါ်ငွေကြေး ထောက်ပံ့မှုများ လက်ခံရရှိခဲ့သည်။

“လူအဖွဲ့အစည်းတစ်ခုရဲ့ တကယ့်အစစ်အမှန်အင်အားကို ထိခိုက်နစ်နာမှုအများဆုံးရှိမှုတွေ အပေါ် ဘယ်လိုပြုမူလုပ်ဆောင်သလဲ ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။ မြန်ကူမှ ပိုပြီးထိခိုက်နစ်နာမှုရှိနိုင်တဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးသူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးလုပ်သားတွေ နဲ့ ကလေးသူငယ်ရှိတဲ့

အမျိုးသမီးလုပ်သားတွေအတွက် လုံခြုံစိတ်ချရတဲ့ ကွန်ရက်တစ်ခုကို တိုးမြှင့်လုပ်ဆောင်ထားပါတယ်။ ယခုလိုအောင်မြင်စွာလုပ်ဆောင်နိုင်မှုအတွက်လည်း မြန်မာ့ ကို အိုင်အမာပုံပိုးပေးတဲ့ အလုပ်ရှင် အဖွဲ့အစည်းများ၊ အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အပါအဝင် လူမှုမိတ်ဖက်အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Kristian Schmidt က ဆိုသည်။

စုစုပေါင်း ယခုအချိန်ထိ အထည်ချုပ်၊ အထည်အလိပ် နှင့် ဖိနပ် စက်ရုံပေါင်း ၁၂၂ ခု မှ အလုပ်သမားပေါင်း ၂၀,၀၀၀ ကျော် လျှောက်ထားခဲ့ပြီးဖြစ်သည်။ လျှောက်လွှာအမြောက်အမြားကို စက်ရုံများ၏ HR မန်နေဂျာများမှ မကြာသေးမီက အလုပ်မှရပ်နားခံရခြင်း (သို့မဟုတ်) ဆိုင်းငံ့ခံထားရသည့် အလုပ်သမားများအတွက် ထောက်ပံ့မှုရရှိရန် ကြိုးစားပူးပေါင်းဆောင်ရွက်၍ အတည်ပြုခဲ့သည်။ အလုပ်သမားသမဂ္ဂ များမှလည်း ၎င်းတို့၏ အသင်းဝင်များထံမှ လျှောက်လွှာများ စုဆောင်းပေးခဲ့ပြီး ထောင်ပေါင်းများစွာသော အလုပ်သမားများမှလည်း နေ့စဉ်မနက် နာရီမှ ည နာရီထိ၊ တနင်္လာနေ့မှ သောကြာနေ့ထိ ဆက်သွယ်နိုင်သည့် ဖုန်းလိုင်းသို့ တိုက်ရိုက် ဆက်သွယ် လျှောက်ထားလျက်ရှိသည်။

“အခုလို အကြပ်အတည်းကာလအတွင်း ဝင်ငွေရနိုင်မယ့် အခြားအခြေအနေတွေ မရှိပေမယ့်၊ မြန်မာ့ ထောက်ပံ့မှုဟာ ကျွန်မမိသားစုရဲ့ အခြေခံလိုအပ်ချက်တွေ ကာမိအောင် အထူးသဖြင့် အစားအသောက်ဝယ်ယူနိုင်အောင် ကူညီပေးပါတယ်။” ဟု မမိုးသန္တာဝင်း က ပြောပြခဲ့သည်။

နောက်ခံအကြောင်းအရာ

ကိုဗစ်-၁၉ ပျံ့နှံ့မှု၏ နောက်ဆက်တွဲ စီးပွားရေးအကျိုးသက်ရောက်မှုဒဏ်အား လျော့နည်းစေရန် ဥရောပသမဂ္ဂ မှ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မှုတစ်ခု အနေဖြင့် မြန်မာ့ ကို ၂၀၂၀ခုနှစ် ဧပြီလတွင် စတင် လုပ်ဆောင်ခဲ့ပြီး အကြပ်အတည်းကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသည့် မြန်မာနိုင်ငံတဝှမ်း မှ အမျိုးသမီး အထည်ချုပ်လုပ်သားများကို အဓိကထား ကူညီဆောင်ရွက်လျက်ရှိသည်။

မြန်မာ့ ၏ စတင်လုပ်ဆောင်မှုများကို အီးယူ၏ လူသားချင်းစာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု NEXUS Response Myanmar ၏ ငွေကြေးထောက်ပံ့မှုအား UNOPS မှ စီမံခန့်ခွဲ၍ sequa ၏ SMART အထည်အလိပ် နှင့် အထည်ချုပ် စီမံကိန်းအဖွဲ့ ဝန်ထမ်းများမှ လုပ်ဆောင်လျက်ရှိသည်။

စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် အတွက် ဒေသခံလုပ်ငန်းရှင်များနှင့် အဖွဲ့အစည်းများမှ ကူညီပံ့ပိုးပေးလျက်ရှိပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ Centre for Economic and Social Development (CESD)၊
ပြည်ကြီးခင်၊ Opportunities Now နှင့် သုံးပန်လှ စသည့်အဖွဲ့အစည်းများမှလည်း ပူးပေါင်း ပါဝင်
ပံ့ပိုးပေးလျက်ရှိသည်။

အလုပ်သမားများထံသို့ ငွေသားလွှဲပြောင်းပေးမှုကို Wave Money ကိုအသုံးပြု၍
ဒီဂျစ်တယ်နည်းလမ်းဖြင့် ပေးပို့သည်။ အထည်ချုပ်အလုပ်သမားများ၏ လိုအပ်ချက်များကို ထောက်ပံ့ ကူညီနိုင်ရန်
နှင့် ၎င်းတို့ ကုမ္ပဏီ၏ လူမှုရေးလုပ်ဆောင်မှုတာဝန်တစ်ရပ်အဖြစ် Wave မှ ပုံမှန်ကောက်ခံသည့်
လုပ်ငန်းဆောင်တာကြေး မယူဘဲ မြန်ကူရန်ပုံငွေ စီမံကိန်းသို့ ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိသည်။

မြန်ကူ၏ အရည်အချင်းပြည့်မီမှုစံနှုန်းကို SMART ဝက်ဘ်ဆိုဒ်

<https://www.smartmyanmar.org/en/employer-application-for-myan-ku-support-for-workers>

တွင် ဖော်ပြထားသည်။

မီဒီယာများ ဆက်သွယ်ရန်

မစုမွန်သဲ

SMART Myanmar

+၉၅ ၉၉၇၀၄၁၃၄၀၀

sumon@smartmyanmar.org

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ(WCC) ဖွဲ့စည်းခြင်း

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေး ကော်မတီ (WCC) ဖွဲ့စည်းခြင်းနှင့် ပတ်သက်သော အကြောင်းအရာကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဦးမင်းစိုးဟန်(Labor Officer) မှ ဗီဒီယိုဖိုင်နှင့် တကွရှင်းပြခဲ့ပါသည်။ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကို ကော်မတီကို မဖြစ်မနေဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းရာတွင်မဖြစ်မနေ ပါဝင်ရမည့်လူများ အကြောင်း၊ ရွေးချယ်ရာတွင်လည်းမည်သို့ရွေးချယ်ရမည့်ဖြစ်ကြောင်း၊ ရွေးချယ်ရာ တွင်လည်းအလွယ်ဆုံးနည်းနှင့် အမြန်ဆုံးနည်း၊ရွေးချယ်ရာတွင်လည်း ကြုံတွေ့ရနိုင်သည့် ကိစ္စများကို ဗီဒီယိုအတွင်းတွင် အသေးစိတ်ရှင်းလင်းပြောပြထားပါသည်။

(<https://www.youtube.com/watch?v=5cPg0cdYeQs&feature=youtu.be&fbclid=IwAR2k-59-Zh3Z7tUsSToCIEZnmQRXJEwESUciNcqaRapn0wtHxXUXEUUpUKtc>)

‘Tune in Tuesday’ အင်တာဗျူးအား ဒေါ်ခိုင်ခိုင်နွယ်မှပြန်လည် ဖြေကြားခြင်း

Delegation of German Industry and Commerce in Myanmar မှ ပြုလုပ်သော ‘Tune in Tuesday’ အင်တာဗျူးအား မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) မှ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ အဆိုပါ အင်တာဗျူးတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအကြောင်းနှင့် အသင်းဝင်များအား ပြုလုပ်ပေးနေသော ဝန်ဆောင်မှုများ၊ နိုင်ငံခြားအဖွဲ့အစည်းများနှင့် တွဲဖက်အလုပ်လုပ်မှုများ၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းအနေဖြင့်ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းအရာများကို အသေးစိတ် ဖြေကြားပေးခဲ့ပါသည်။

(အင်တာဗျူးကို <https://www.facebook.com/watch/?v=2603753016610362> လင့်တွင်ဝင်ရောက် နားထောင်နိုင်ပါသည်။)

COVID-19ကာကွယ်ထိန်းချုပ်ရေးနှင့်စပ်လျဉ်းသည့်ကြိုတင်ကာကွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ပြည်ဝင်ခွင့်ဗီဇာများအား ကန့်သတ်မှုများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာရန် အစရှိသည့်တို့ပါဝင်ပါသည်။
(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

COVID-19 ကာကွယ်ထိန်းချုပ်ရေးနှင့် စပ်လျဉ်းသည့် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာချက်

၁။ COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့်အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး၊ အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၁၅-၆-၂၀၂၀ ရက်နေ့အထိ ဆက်လက်တိုးမြှင့်သတ်မှတ် ကြောင်း ၁-၆-၂၀၂၀ ရက်စွဲပါကြေညာချက်ဖြင့် ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါသည်။

- (က) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များနှင့် စပ်လျဉ်း၍ ၁၅-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ခ) မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက် များနှင့် ဆိုက်ရောက်ဗီဇာနှင့် အီလက်ထရောနစ်ဗီဇာ ထုတ်ပေးခြင်းများအား ယာယီရပ်ဆိုင်းမှုတို့နှင့် စပ်လျဉ်း၍ ၂၀-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ဂ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြသည့် ခရီးသွားများအပေါ် ကြိုတင်ကာကွယ်ရေး ထပ်တိုးကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ၂၄-၃-၂၀၂၀ ရက်စွဲပါ ကြေညာချက်၊
- (ဃ) ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအား ဗီဇာကင်းလွတ်ခွင့် နှင့် လူမှုရေးဗီဇာအပါအဝင် မည်သည့်ပြည်ဝင်ဗီဇာအမျိုးအစားကိုမဆို ယာယီရပ်ဆိုင်းမှုနှင့်စပ်လျဉ်း၍ ၂၈-၃-၂၀၂၀ ရက်စွဲပါကြေညာချက်။

၂။ COVID-19 ကူးစက်ရောဂါပြည်ပမှ ဝင်ရောက်လာနိုင်မှုနှင့် ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ပေးနိုင်ရေးအတွက် ထိရောက်သည့်အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်သွားနိုင်ရန် ရှေးရှုလျက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အထက်ဖော်ပြပါ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှု ဆိုင်ရာ အစီအမံများအားလုံးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်ပါသည်။

၃။ သို့ရာတွင် အရေးပေါ်အစိုးရတဝန်ဖြင့်ဖြစ်စေ၊ မလွှဲမရှောင်သာသောကိစ္စရပ်များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသား များ (သံတမန်များနှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်)အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန်ရှိမည့် ကယ်ဆယ်ရေးလေယာဉ်(သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိပါက ပြည်ဝင်ခွင့် ဗီဇာဆိုင်ရာ ကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး/ အဖွဲ့ရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရန်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအားလုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ တည်ဆဲညွှန်ကြားချက်များကို မပျက်မကွက်လိုက်နာကြရမည် ဖြစ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၅ ရက်

Myanmar Tradenet Member ဝင်ခြင်းနှင့် သက်တမ်းတိုးလျှောက်ထားခြင်းများကိုသတ်မှတ်ကာလအတွင်းယာယီသက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ Myanmar Tradenet Member ဝင်ခြင်းနှင့် သက်တမ်းတိုးလျှောက်ခြင်းများကို သတ်မှတ်ကာလအတွင်း ယာယီသက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း အကြောင်းကို မေလ ၂၀ ရက်နေ့ ၂၀၂၀ တွင် ထုတ်ပြန်ခဲ့ပါသည်။ ကြေညာချက်တွင် COVID -19 ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ရုံးလုပ်ငန်းများတွင် ထိတွေ့မှုလျော့နည်းစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနများ အနေဖြင့် (၂၀.၅.၂၀၂၀) မှ (၃၀.၇.၂၀၂၀) အတွင်းတွင် အီးမေးလ်ဖြင့် လျှောက်ထားမှုကို လက်ခံမည်ဖြစ်ကြောင်း၊ Member Fees များပြန်လည်ပေးသွင်းရာတွင် အီးမေးလ်ပေးပို့၍လျှောက်ထားခဲ့သည်ရက်မှ စ၍တစ်နှစ်စာနှစ်စဉ်ကြေးကို ပေးသွင်းရမည်ဖြစ်ကြောင်း အစရှိသည်တို့ပါဝင်ပါသည်။

(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ကုန်သွယ်ရေးဦးစီးဌာန

Myanmar Tradenet Member ဝင်ခြင်းနှင့်သက်တမ်းတိုးလျှောက်ထားခြင်းဆိုင်ရာ
သတင်းလွှာ(၈ /၂၀၂၀)

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၀ ရက်

အကြောင်းအရာ။ Myanmar Tradenet Member ဝင်ခြင်းနှင့် သက်တမ်းတိုးလျှောက်ထားခြင်းများကို သတ်မှတ်ကာလအတွင်း ယာယီသက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

၁။ ကမ္ဘာနှင့်အဝှမ်းဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရန်နှင့် ရုံးလုပ်ငန်းများတွင် လူအချင်းချင်းထိတွေ့ဆောင်ရွက်မှုများကို လျှော့ချနိုင်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် (၂၀-၅-၂၀၂၀)ရက်နေ့မှ (၃၁-၇-၂၀၂၀) ရက်နေ့ အတွင်း Myanmar Tradenet Member ဝင်ခြင်းနှင့် သက်တမ်းတိုးခြင်းများကို နေပြည်တော်(ရုံးချုပ်)နှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)သို့ ကိုယ်တိုင်လာရောက် လျှောက်ထားရန်မလိုအပ်ဘဲ သတ်မှတ်စာရွက်စာတမ်းများဖြင့် အီးမေးလ် “dotictygn@gmail.com” သို့ ပေးပို့လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၂။ ယင်းကဲ့သို့ အီးမေးလ်မှတစ်ဆင့် ဆောင်ရွက်ပေးသည့် ကာလအတွင်း Member Fees များနှင့်စပ်လျဉ်း၍ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များအနေဖြင့် ရုံးသို့ လာရောက်ပေးသွင်းရန်မလိုအပ်ဘဲ (၁-၈-၂၀၂၀) ရက်နေ့မှ (၁၀-၈-၂၀၂၀) ရက်နေ့အတွင်းတွင် သက်ဆိုင်ရာရုံးသို့လာရောက်၍ ပေးသွင်းရမည်ဖြစ်ပါသည်။

၃။ Member Fees များပြန်လည်ပေးသွင်းရာတွင် အီးမေးလ်ပေးပို့၍လျှောက်ထားခဲ့သည့် ရက်မှစတင်၍ တစ်နှစ်စာနှစ်စဉ်ကြေးကို ပေးသွင်းရမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ KG စာရင်းများရှင်းလင်းရန် အကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ KG စာရင်းများရှင်းလင်းရန် အကြောင်းကြားခြင်းထုတ်ပြန်ချက်ကို ဇွန်လ ၁၇ ရက်နေ့ ၂၀၂၀ တွင် ထုတ်ပြန်ခဲ့ပါသည်။ထုတ်ပြန်ချက်တွင် ရှင်းလင်းရန်ကျန်ရှိနေသေးသည့် ကုမ္ပဏီစာရင်းများနှင့် ရှင်းလင်းခြင်း ကို ဇွန်လ ၃၀ ရက် ၂၀၂၀ တွင် နောက်ဆုံးထား၍ ပြုလုပ်ရန် နှင့် ရှင်းလင်းမှုမပြုလုပ်သောကုမ္ပဏီများကို ဇူလိုင် ၁ရက်နေ့ ၂၀၂၀ မှ စတင်၍ Import License အတွက်ထောက်ခံချက်ကို လုံးဝပြုလုပ်ပေးသွားမည် မဟုတ်ကြောင်း အစရှိသည်တို့ ပါဝင်ပါသည်။
(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253, 09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။

။ ၀၀၅/ အထခ / ၂၀၂၀ (၀၄၇၄)

ရက်စွဲ

။ ၂၀၂၀ ခုနှစ် ဇွန်လ ၁၆ ရက်

သို့

သက်ဆိုင်ရာ CMP ကုမ္ပဏီများအားလုံး

အကြောင်းအရာ။ ။ ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ အထိ KG စာရင်းများ ရှင်းလင်းရန် အကြောင်းကြားခြင်း

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် KG စာရင်းများ စစ်ဆေးသည့် လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပြီး Online Process ဖြင့် KG စစ်ဆေးခြင်းလုပ်ငန်းကို အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ Online Process ဖြင့် ဆောင်ရွက်လျှင် Import-Export KG စာရင်းများသည် ခုနှစ်အလိုက် တူညီမှုရှိရန် လိုအပ်ပါသည်။

၂။ ထို့ကြောင့် အသင်းမှ CMP ကုမ္ပဏီများ၏ KG စာရင်းများကို ၂၀၁၆ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ်အထိ တစ်ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ ပူးတွဲပါ ကုမ္ပဏီ (၁၂၃)ရုံအား ၂၀၁၈ခုနှစ် အထိ ဆက်လက်၍ KG စာရင်းများ စစ်ဆေးသွားမည်ဖြစ်ပါသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ အထိ KG လချုပ်စာရင်းများကို ၃၀.၆.၂၀၂၀ (အင်္ဂါနေ့) နောက်ဆုံးထား၍ လာရောက်ရှင်းလင်းပေးကြပါရန် နှင့် လာရောက်မရှင်းလင်းသော ကုမ္ပဏီများကို ၁.၇.၂၀၂၀ (ဗုဒ္ဓဟူးနေ့) မှ စ၍ Import License အတွက် ထောက်ခံချက် ကို လုံးဝ (လုံးဝ) ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ပူးတွဲ - တစ်စောင်

၃။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ၀၉-၄၄၃၃၉၉၄၄၁, ၀၁ - ၂၃၁၄၈၂၉, ၀၁-၂၃၀၀၂၅၃ (Ext: 14) သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။



ဥက္ကဋ္ဌ (ကိုယ်စား)

(စိုင်းမောင်၊ တွဲဘက်အတွင်းရေးမှူး)

မိတ္တူကိုင်- ရုံးလက်ခံ

အသင်း၏ဝန်ဆောင်မှုနှုန်းထားများ လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခြင်းနှင့် MGMA Online System ရှိ Information များအား update လုပ်ကြပါရန် အကြောင်းကြားခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ အသင်း၏ဝန်ဆောင်မှုနှုန်းထားများ လျှော့ချခြင်း ကာလကို ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် MGMA Online System ရှိ Information များအား update ပြုလုပ်ကြပါရန် အကြောင်းကြားစာကိုဇွန်လ ၁၉ ရက်နေ့ ၂၀၂၀ တွင်ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင် ဝန်ဆောင်မှုနှုန်းထားများကို ၃၁.၈.၂၀၂၀ ထိ တိုးမြှင့်ကြောင်းနှင့် အသင်းဝင်စက်ရုံ များအနေဖြင့် အသင်း၏ MGMA online system တွင် မိမိတို့ ယခင်ဖြည့်သွင်းထားသော Factory Information များအား ပြန်လည် update လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း အစရှိသည်တို့ ပါဝင်ပါသည်။

(အသေးစိတ် အကြောင်းအရာ အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)



မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း
MYANMAR GARMENT MANUFACTURERS ASSOCIATION
 NO.29, MIN YE KYAW SWAR STREET, LANMADAW TOWNSHIP, YANGON, MYANMAR.

☎ : 95-1-2300253,09-49287184

Fax: 95-1-2314829

E-mail: mgma@myanmargarments.org

စာအမှတ်။

။ ၀၀၅/အထခ/၂၀၂၀ (၀၄၈၅)

ရက်စွဲ ။

။ ၂၀၂၀ခုနှစ် ဇွန်လ ၁၉ ရက်

သို့

အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအားလုံး

အကြောင်းအရာ။

။ အသင်း၏ဝန်ဆောင်မှုနှုန်းထားများ လျှော့ချခြင်း သတ်မှတ်ကာလကို တိုးမြှင့်ခွင့်ပြု
ကြောင်း နှင့် MGMA Online System ရှိ Information များအား update ပြုလုပ်
ကြပါရန် အကြောင်းကြားခြင်း

၁။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသည် COVID-19 ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများအပေါ် လျော့ပါးသက်သာစေရန်အတွက် အသင်း၏ဝန်ဆောင်မှုနှုန်းထားများကို ၃၀.၆.၂၀၂၀ ရက်နေ့အထိ ပြင်ဆင်လျော့ချသတ်မှတ်ပြီး ဖြေလျော့ပေးခဲ့ပါသည်။

၂။ အထက်ပါ ဝန်ဆောင်မှုနှုန်းထားများ ဖြေလျော့သတ်မှတ်ခြင်း အစီအစဉ်ကို ၃၁.၈.၂၀၂၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခွင့်ပြုပါကြောင်း နှင့် အဆိုပါကာလ ကုန်ဆုံးသွားပါက ဖြစ်ပေါ်နေသည့် အခြေအနေအပေါ် မူတည်၍ ပြန်လည်သုံးသပ်ပြီး အကြောင်းကြားသွားမည် ဖြစ်ပါသည်။

၃။ ထို့အပြင် အသင်းဝင် CMP စက်ရုံ/ကုမ္ပဏီများအနေဖြင့် အသင်း၏ MGMA online system တွင် မိမိတို့ ယခင်ဖြည့်သွင်းထားသော Factory Information (ဥပမာ- phone number, Email address, contact person.....စသဖြင့်) များအား ပြန်လည် update ပြုလုပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

၄။ ယင်းကဲ့သို့ update ပြုလုပ်ထားမှသာ အသင်းမှပေးပို့သော Information များအား အချိန်နှင့် တစ်ပြေးညီ သိရှိရမည်ဖြစ်ပြီး ကုမ္ပဏီအတွက်လည်း မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်ခြင်းမှ ကာကွယ် နိုင်မည်ဖြစ်ပါသဖြင့် Factory Information များအား ပြန်လည် update ပြုလုပ်ပေးကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။



ဥက္ကဋ္ဌ (ကိုယ်စား)

(ခင်မောင်ဦး၊ ရုံးအဖွဲ့မှူး)

မိတ္တူကို- ရုံးလက်ခံ


Industrial Engineering (IE) နည်းပညာ သင်တန်းပြုလုပ်ပေးခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) နှင့် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းလူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးစင်တာသင်တန်းကျောင်း (MGHRDC) မှ နည်းပြဆရာမများမှ Industrial Engineering (IE)နည်းပညာ သင်တန်းကို ရွှေပြည်သာမြို့နယ်အတွင်းရှိ Grand Sport International အထည်ချုပ်စက်ရုံတွင် ဇွန်လ ၉ ရက်နေ့မှ ၁၉ ရက်နေ့အတွင်းတွင် ပြုလုပ်ခဲ့ပါသည်။ သင်တန်းပြုလုပ်ရခြင်းမှာ ထုတ်လုပ်မှုစွမ်းအားများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်နှင့် နည်းပညာများအကြောင်းကို စာတွေ့ လက်တွေ့ ပိုမိုသိစေရန်ရည်ရွယ်၍ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းသို့ Grand Sport International မှ ဝန်ထမ်းစုစုပေါင်း ၁၇ ဦးတက်ရောက်သင်ကြားခဲ့ပါသည်။



‘ကိုဗစ်ကာလနှင့် ကာလအလွန်တွင် စက်ရုံအလုပ်ရုံများ၏လုပ်ငန်းခွင် အခြေအနေ တိုးတက်အဆင်ပြေစေရန်လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း’ ဆွေးနွေးပွဲစကားဝိုင်း ပြုလုပ်ခဲ့ခြင်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) မှ ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့(IWFM) မှဒေါ်ခိုင်ဇာအောင် နှင့် စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစင်တာ(CESD) မှ ဦးမင်းဇာနည်လင်းတို့မှ ‘ကိုဗစ်ကာလနှင့် ကာလအလွန်တွင် စက်ရုံအလုပ်ရုံများ၏ လုပ်ငန်းခွင်အခြေအနေ တိုးတက်အဆင်ပြေစေရန် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း’ စကားဝိုင်း ကို ဇွန်လ ၂၄ ရက်နေ့ ၂၀၂၀၊ မနက် ၁၀ နာရီ မှ ၁၁ နာရီ ၁၅ မိနစ်အတွင်းတွင် အွန်လိုင်းမှ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ စကားဝိုင်းတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီး ကာလများတွင် အထည်ချုပ်စက်ရုံများရှိ ဝန်ထမ်းများ ပိုမိုကောင်းမွန်သည့် အလုပ်သမားအခွင့်အရေးများရရှိဖို့ ကြိုးစားကြသည့်အခါ အလုပ်ရှင်နှင့် ဝန်ထမ်းများအကြား အပြန်အလှန်နားလည်မှုဖြင့် ညှိနှိုင်းသင့်ပုံများ၊ အလုပ်ရှင်များ နှင့် အလုပ်သမားများ အနေဖြင့် ကိုဗစ် ကာလအတွင်းကြုံတွေ့နေရသော ပြဿနာများ၊ ကြုံတွေ့လာနိုင်ချေရှိနေသော အလုပ်ခွင်တွင်း မြေပြင်အခြေ အနေများနှင့် ပြဿနာများကို ဆွေးနွေးခဲ့ကြပါသည်။



မြန်ကူပရောဂျက်မှ MGMA သို့ နှာခေါင်းစည်း လှူဒါန်းခဲ့ခြင်း

မြန်ကူပရောဂျက်မှ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းသို့ နှာခေါင်းစည်း စုစုပေါင်း အရ (၁၅၀၀) ကို ဇွန်လ ၂၉ ရက် ၂၀၂၀ တွင် လာရောက်လှူဒါန်းပေးခဲ့ပါသည်။ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ Managing Director နှင့် Labor Officer မှ နှာခေါင်းစည်း လာရောက်လှူဒါန်းမှုကို လက်ခံခဲ့ပါသည်။



NEW MEMBERS IN JUNE 2020

Number of New Factories in June 2020	
Country	No. of Factories
China	3
Hong Kong	1
MC	1
TOTAL	5

MEMBERSHIP UPDATE AS OF 2020-06-30

Status	Country	No. of Factories
Active CMP	Myanmar	91
	Chinese	287
	Korea	67
	Japan	21
	Others	59
TOTAL (Active) CMP		525

Membership Data Update (JUNE)

	Investment Type	No. of Factories
CMP	Foreign Company	525
	Myanmar Company	
	JV	
Others		78
Total		603